

အတူအညီ ကဝါ <a- tu a- nyi> 相同,一样;平均: ဒီကုလား ထိုင်နဲ့ ~ လုပ်သည်။ 做得跟这把椅子一模一样。 / ဆင့်ကလေးသုံးကောင်ကိုကြီးရိုးကိုးချောင်း ~ ခွဲ၍ကျွေးလိုက်သည်။ 九根甘蔗平均分给三只小象吃。

အတူအမျှ ကဝါ <a- tu a- hmya'> 相同,平均: သူတို့သည်သူ့နှင့်အတူတူ ~ စံစားခံစားကြသည်။ 他们同享幸福,共担困苦。

အတူး နှု၊ <a- tu:> ①烧焦,糊 ②挖,掘  
အတေးအပေ နှု၊ <a- tei a-pei> 恶习; ~ တော့ကမ်းကုန်တယ်။ 恶习累累坏到了极点。

အတေးအပေခံ ကါ <a- tei a- pei khan> 经得起摔打,能吃苦耐劳

အတေး နှု၊ <a- tei:> ①怀恨在心,心中不快;怨恨之心 ②摘记,札记

အတေးအမှတ် နှု၊ <a- tei: a- hmat> 记住,铭记(一般指受到侮辱而难以忘却); ဒီကောင် ~ ကြီးတဲ့လူတဲ့။ 这人很爱记仇。

အတော့ နှု၊ <a- taw'> (用脚,手,肘,头,肩等人体各部位或工具)向上连续抛动,颠

အတော့ခတ် I နှု၊ <a- taw' gat> 脚背颠球(藤球的一种踢法) II ကါ <a- taw' khat> 用脚背把藤球不停地向上连续抛动、颠动

အတော့ကို ကဝါ <a- taw' go> 极其,相当: ~ ကောင်းတယ်။ 好极了。 / ရွာနှင့် ~ လှမ်းသောလယ်ကွင်း 离村相当远的田地

အတော် ကဝါ <a-taw> ①适当,一定 ②恰好,凑巧,合适: ခင်ဗျားနဲ့တွေ့ချင်နေတာ ~ ပဲဗျ။ 太巧了,正想见你。 ③比较,相当(长、短、远、近、大、小等)

အတော်ကလေး ကဝါ <a- taw g-lei:> 相当

အတော်ကို ကဝါ <a-taw go> (口)相当

အတော်ကျ ကါ <a- taw kya'> 正好,恰好

အတော်ကြီး ကဝါ <a- taw gyi:> 相当: စကားပြောနေလိုက်တာ ~ ကြာသွားတယ်။ 讲话讲得时间很久了。 / ခင်ဗျားနှင့်မတွေ့တာ ~ ကြာပြီ။ 好久没见你了。

အတော်အတန် ကဝါ <a-taw a-tan> 比较地,一般地: ~ ကောင်းသည်။ 比较好。

အတော်အသင့် ကဝါ <a- taw a- thin'> 比较: ~ လွယ်သည်။ 比较容易。

အတော နှု၊ <a- taw:> 【音】过门儿

အတောမသတ် I ကါ <a- taw: m- that> 没完没了: ငြင်းခုံမှုမှာ ~ သေးချေ။ 争论还没结束。 II ကဝါ <a- taw: m- that> 没完没了,无休止地: ~ ငြင်းခုံနေကြပါနှင့်။ (你们)不要无休止地争论。

အတောအတွင်း နှု၊ <a-taw: a-twin:> 在……期间: နေ့ရာသီ

ကျောင်းပိတ်ရက် ~ မှာဘာလုပ်မယ်စိတ်ကူးသလဲ။ 暑假期间你打算做些什么?

အတို့ I နှု၊ <a-to'> ①缅甸人蘸鱼露、虾酱吃的酸泡菜、开水煮过的菜或生菜等 ②打小报告,暗中拨弄是非 ③用手指轻捅,摸,挑逗,轻触,轻按;弹拨 II နှု၊ <a-to'> (古)我们

အတို့ကျွန် နှု၊ <a-to' kyun> (古)我

အတို့အထိ နှု၊ <a-to' a-hti'> 触摸,轻击

အတို့အထောင် နှု၊ <a-to' a-htaun> 挑拨离间,挑唆,进谗言

အတို့အမြှုပ် နှု၊ <a- to' a- hmyout> 缅甸人蘸鱼露、虾酱等吃的菜或生菜等

အတို နှု၊ <a- to> ①短 ②扼要,简略

အတိုကောက် နှု၊ <a- to gaut> 缩写字,简称

အတိုချုံ့ ကါ <a-to khyon'> 概括;压缩(篇幅)

အတိုချုံး ကါ <a-to khyon:> 概括,扼要,压缩(篇幅)

အတိုချုပ် I ကါ <a- to khyout> 概括,扼要,压缩: ~ ရှိပြောကြသည်။ 扼要地讲。 II နှု၊ <a-to gyout> 扼要,简略,简要

အတိုစားနည်း နှု၊ <a- to sa: ni:> 【数】不详列竖式的除法, 如: 5 | 1565

313

အတိုခုံး ကါ <a- to yon:> = အတိုချုံး

အတိုအစ နှု၊ <a- to a- sa'> 零头,碎片,零碎东西;片断: သံ ~ 碎铁 / ထင်း ~ 碎劈柴

အတိုအတောင်း နှု၊ <a-to a-taun:> 短的东西

အတိုအတွာ နှု၊ <a- to a- htwa> 零星,零碎东西: သတင်း ~ 简明新闻 / ဆောင်းပါး ~ 短文

အတိုအနောင်း နှု၊ <a- to a- naun:> = အတိုအတောင်း

အတိုအရှည် နှု၊ <a- to a- shei> ①长短 ②口舌: စကား ~ မပြောချင်ဘူး။ 不想多费口舌。

အတိုး နှု၊ <a- to:> ①利息: ~ ငွေ 利钱 / ~ စားသည်။ 吃利息过活。 / ~ တက်သည်။ 长利息。 / ~ နှုန်း 利率 / ~ ပေးသည်။ 付利息。 / ~ တွက်နည်း 计息法 / ~ ယူသည်။ 取利息。②增加,增长,增值,增进;加倍,增长额: ~ နှင့်လက်စားချေရန် 加倍地报复 ③向前挤;挤

အတိုးကြီး နှု၊ <a-to: gyi:> 高利贷

အတိုးကြီးချစား ကါ <a- to: gyi: khya' sa:> 放高利贷: ~ ရှိသွေးစုတ်သည်။ 放高利贷剥削。

အတိုးကြီးစား I ကါ <a- to: gyi: sa:> 放高利贷 II နှု၊ <a-to: gyi: za:> 高利贷主

အတိုးချ ကါ <a- to: khya'> ①放债 ②加倍: မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့တာတွေကို ~ ပြီးအိပ်လိုက်စားလိုက်တယ်။ 原来吃不得吃睡不得睡,现在加倍地睡,加倍地吃。

အတိုးရင်းပွား နှု၊ <a-to: yin: bwa:> 复利